

၃၇၁

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရကာရင် အကြင်နာရင် ဖြစ်တော်မူသော ပရမတ်ဘရားရင်၏ ဂဏ်တော်အားဖြင့် - ၁၃။

(ცრდ) “ကုန်စင်သိနေသော၊ ကုန်စင်ကြားနေသော၊ ခပ်သိမ်းကုန်အား စည်းချိန်ချမှတ်သည့် ပရမတ်ဘုရားရှင်၏ထံမှ” – ဤသုတေတြုံးမှ အားလုံး
ပေါ်ဟာရ အတိပောက် အိုင် မှာ အာအိုလမ် ကုန်စင်သိနေသော၊ ဆင်မှာ ဆမီးအွှန် ကုန်စင်ကြားနေသော၊ ကုမ္ပဏီမှာ ကဗီးချွှန် ခပ်သိမ်းကုန်အား
စည်းချိန်ချမှတ်တော်မှုသော အာရုံးမှု ဖြစ်ပေသည်။

(၁၃၇) ဤသုတေသနတော်သည် ဂုဏ်ပိုင်း၊ နာစိမိုးစလုံးအတွက် ရည်ညွှန်းပေါ်သည်။ ဂုဏ်ပိုင်းဆိုင်ရာ အားပြင် နိမိတ်ဆောင် (တတ်သိပ္ပာရှင်) များက ကွဲဗြိမြှို့ သက်ရှိများ အားလုံးအပေါ်သို့ ကျရောက်နိုင်မည့် ေးလက္ခဏာများကို တွက်ချက် သိရှိကာ ပူနှစ်သောက ရောက်လျက် ထိုးအပေါင်းမှ လွှာတ်မြှောက်ရာ လွှာတ်မြှောက်ကြောင်း နည်းလမ်းများကို ရှာဖွေခြင်းများထို့ ရည်ညွှန်းပေါ်သည်။ ဥပမာအားပြင် အိန္ဒိုးလွှာ ပေါက်ပြခြင်း၊ ကွဲဗြို့ ပူနေးလာခြင်း၊ လေထုပည်ညွှန်ခြင်း၊ မုန်တိုင်းတိုက်နိုင်ခြင်း၊ အက်စကိုးများ ရွာသွေးနိုင်ခြင်းများကို ကာကွယ်နိုင်သည့် နည်းလမ်းများကို ရှာဖွေကြံးဆောင်းများ ပြစ်ပေါ်သည်။ ထို့သို့နည်းလမ်း ရှာဖွေရာတွင် လူသားနှင့် သက်ရှိများကို ကာကွယ်ပေးနိုင်အုံဇာ စေတနာပြင် ရှုံးမှုများကြောင့် ကဲ့ကြော်မြှောရင်အား ဦးထိပ်ထား ရည်သနုံးစိုက်၍ ဆောင်ရွက်သည်ဟု တင်စားပြောဆိုခြင်း ပြစ်ပေါ်သည်။ အလွှာဟ်အရှင် ချမှတ်ထားပော် နိယာများသည် အကောင်းမှာ မည်သည့် အခြေအနေတွင် အဆိုး ပြစ်သွားနိုင်သည်။ အဆိုးသည် မည်သည့် အခြေအနေတွင် အကောင်းပြစ်သွားနိုင်သည် ဟူသည့် ပြေားနောက်များ ရှိခြားသား ပြစ်ရာ- ထို့ထို့ ရာသီဥတုပေါက်ပြန်လာခြင်း လေထုပည်ညွှန်းခြင်းများကို မည် သည် အခြေအနေသို့ ပြောင်းလပ်နိုင်လျှင် အကောင်းပြန်၍ ပြစ်လာနိုင်သည်ဟူသည်။ အချက်ကို တွေ့ရှိလာမည် ပြစ်သည် အရှင်သည် အဆိုး အကောင်းဆုံး စိုးဝါးစေသော အကြေအနေချုပ်း ပြေားနောက်များ ပြုဆောင်ရွက်သောအားဖြင့် အကြေနာရှင် အကြေနာရှင် ဟု

٥٦	<p>وَالَّذِينَ اتَّخَذُوا مِنْ دُونِهِ أُولَئِكَ هُنَّ حَفِظٌ عَلَيْهِمْ وَمَا أَنَّ عَنْهُمْ بِوَكِيلٍ</p> <p>ပရမတ်ဘုရားရင် မူလွှဲ၍ မဟာမိတ်များ ရှိသည်ဟု အယူထားသောသူတို့ - ထိုသူတို့အား ထိန်းကွပ်ထားတော်မူ၏ သင်သည် သူတို့၏ ကိုးစားခံပါသူ မဟုတ်ခြေ။</p>
٤٧	<p>وَكَذَلِكَ أَوْحَيْنَا إِلَيْكَ قُرْآنًا عَرِبِيًّا لِتُنذِرَ أُمَّ الْقُرْبَى وَمَنْ حَوْلَهَا وَتُنذِرَ يَوْمَ الْجَمْعِ لَا رَيْبَ فِيهِ فَرِيقٌ فِي الْجَنَّةَ وَفَرِيقٌ فِي السَّعِيرِ</p> <p>သင်သည် အရပ်ဒေသတို့၏ မိခင်နှင့် ငါး၏ ပတ်ဝန်းကျင်၌ သတိပေးရန်၊ ဤထိုပ်ပင် ပါသည် သင့်ထံသို့ အာရုံး ကုရံအာန်အား အာရုံးချုပ်ဖြစ်စေခဲ့၏။ သံသယ ဖြစ်ဘယ်မရှိသော အတူစုပေါင်းရမည့် နောက် အကြောင်း သတိပေးရန်လည်း ဖြစ်၏။ တစ်ဖွဲ့သည် ဥယျာဉ်ဘုံတွေ့၍ တစ်ဖွဲ့သည် မီးလောင်စာထဲ၌ ဖြစ်ရလွှာ့။</p>
٤٨	<p>وَلَوْ شَاءَ اللَّهُ لَجَعَلَهُمْ أُمَّةً وَاحِدَةً وَلَكِنْ يُدْخِلُ مَنْ يَشَاءُ فِي رَحْمَتِهِ وَالظَّالِمُونَ مَا لَهُمْ مِنْ وَلِيٍّ وَلَا نَصِيرٍ</p> <p>ပရမတ်ဘုရားရင်၏ စံချိန်ပြည့်မှုခဲ့လျှင်* အရှင်သည် သူတို့အား အသိုင်းအတိုင်း တစ်ခုတည်းအဖြစ် စီစဉ်တော်မူခဲ့ လွှာ့။ သို့ရာတွင် စံချိန်ပြည့်မှုသူတို့ကိုသာ ကရုဏာတော်အတွင်းသို့ ဝင်စေတော်မူ၍ အမိုက်ကောင်များ အတွက်မူ ကူညီသူ မဟာမိတ် ဟူ၍ မရှိပြီ။</p>
٤٩	<p>أَمْ اتَّخَذُوا مِنْ دُونِهِ أُولَئِكَ هُوَ الْوَلِيُّ وَهُوَ يُخْيِي الْمَوْتَىٰ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ</p> <p>သို့တည်းမဟုတ် သူတို့သည် အရှင် မူလွှဲ၍ မဟာမိတ်များ အယူထားခဲ့ကြသလော့၊ ပရမတ်ဘုရားရှင်သည်သာ မဟာမိတ်ဖြစ်၍ အနိစ္စကို နိစ္စဖြစ်စေနိုင်သော အရှင် ဖြစ်၏။ အရှင်သည်သာ သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော်မူ၏။</p>
٥٠	<p>وَمَا اخْتَلَفْتُمْ فِيهِ مِنْ شَيْءٍ فَحُكْمُهُ إِلَى اللَّهِ دَلِيلُكُمُ اللَّهُ رَبِّي عَلَيْهِ تَوْكِلُتُ وَإِلَيْهِ أُبَيْبُ</p> <p>သင်တို့ ကွဲပွဲပြင်းခုသည့် အရာ၊ ငါး၏ ဓမ္မသတ်မှာ ပရမတ်ဘုရားရှင်၏ ထို့သာ ရှိ၏။ ထိုပေးပို့ရမတ်ဘုရားရှင်သည် ကွန်းများ၏ ကံကြောရှင် ဖြစ်၏။ ကွန်းများသည် အရှင်ကိုသာ ယုံပုံကိုးစား၏။ ကွန်းများသည် အရှင်တို့သာ သူတို့၏။</p>
٥١	<p>فَاطْرُ السَّمَاوَاتِ وَالْأَرْضِ جَعَلَ لَكُمْ مِنْ أَنْفُسِكُمْ أَرْوَاجًا وَمِنَ الْأَنْعَامِ أَرْوَاجًا يَدْرُوْكُمْ فِيهِ لَيْسَ كَمِثْلَهُ شَيْءٌ وَهُوَ السَّمِيعُ الْبَصِيرُ</p> <p>မိုးများနှင့် မြေကွဲ့သာ သံသရာ၏ ဖော်မြေတော်အရှင်၊ ထိုအရှင်သည် သင်တို့အတွက် သင်တို့၏ စုရိုက်တူမှုပင် စွဲဖော် များကို စီစဉ်ပေး၍။ တိရိစ္ဆာန်တို့အားလည်း အစုံဖွဲ့များ ဖြစ်စေ၏။ သို့ဖြင့် သင်တို့အား ပွားများစေ၏။ တုန်းရန် တစ်စုံတစ်ရာများ မရှိသော အရှင်၊ ထိုအရှင်သည် ကြားနေသောအရှင်၊ မြင်နေသော အရှင် ဖြစ်၏။^{၄၇၉}</p>
٥٢	<p>لَهُ مَقَالِيدُ السَّمَاوَاتِ وَالْأَرْضِ يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ وَيَقْدِرُ إِنَّهُ بِكُلِّ شَيْءٍ عَلِيمٌ</p> <p>မိုးများနှင့် မြေကွဲ့များ၏ သော်ချက်များသည် အရှင်၏ အချုပ်အခြား ရှိ၏။ စံချိန်ပြည့်မှုသူအား ရှိကွဲ့တိုးပွားစေ၍၊ စည်းကြပ်မတ်တော်မူ၏။ ကော်မူပင် အရှင်သည် သဗ္ဗလုံးစုံ သိနေသော အရှင် ဖြစ်၏။</p>
٥٣	<p>شَرَعَ لَكُمْ مِنَ الدِّينِ مَا وَصَّى بِهِ نُوحًا وَالَّذِي أَوْحَيْنَا إِلَيْكَ وَمَا وَصَّيْنَا بِهِ إِبْرَاهِيمَ وَمُوسَى وَعِيسَى أَنْ</p>

မကြေခကာခြားခြင်း ဖြစ်ပေသည်။ နာမ်ပိုင်းဆိုင်ရာ အားပြင့်လည်း လူသား၏ ကောင်းကင်ယံ့ဟု တင်စား ပြောဆိုသော ကုထိုလ်ကောင်းမှ ကျိုးဆောင်ခြင်းများ ပြီးပျောက်စီးလု အချိန်များတွင် နာမ်ပိုင်းဆိုင်ရာ တတ်သိပညာရှင်များက လူသားများအတွက် သောကထား၍ လင်းပြေားခြင်း အနစ်နာခံလျက် ဟောပြောဆုံးမြှင့်းများကို ဤသုတေသနတော်က ညွှန်ပြုပြောဆိုပေသည်။
(၄၇၉) လူသားတို့၏ အာရုံးမှ သိသော အရာများဖြင့် အရှင်အား တုန်းဖော်ပြန်ဟူ၍ လုံးဝ မဖြစ်နိုင်ပေ။ အရှင်သည် အတူလုံး အတူမရှိသော မည်သိမှု ပမာဏေပြင်ပြု၍ မရနိုင်ကောင်းသော သံသရာ အားလုံး၏ အရှင် ဖြစ်ပေသည်။

أَقِيمُوا الدِّينَ وَلَا تَتَرَكُوا فِيهِ كَبَرٌ عَلَى الْمُشْرِكِينَ مَا تَذْعُوهُمْ إِلَيْهِ اللَّهُ يَجْتَبِي إِلَيْهِ مِنْ يَشَاءُ وَيَهْدِي

إِلَيْهِ مِنْ يُنِيبُ

သင်တို့အတွက် ပည်တေသာ သာသနနာများ ရှုံးလိုအား မှာကြားခဲ့ပြီး ဖြစ်၏။ ငါးအား သင့်၏ အာရုံဖြစ်စေသည့်မှာ အီးပရာဟီးမို့ မူသာ၊ ယောရှုတို့အား “သာသနနှင့် ပိုတည်ကြေလော့ ငါးကို မဆွဲခြားပိုကြန့်”ဟု မှာကြားခြင်းမျိုး သာ ဖြစ်၏။ သူတို့အား သင်၏ စိတ်ခေါ်ခြင်းမှာ ရောဖြန်းကိုးကွယ်သူတို့ အတွက် ဝန်ကြီးလျချေ၏။ ပရမတ်ဘုရားရှင် သည် စံချိန်ပြည့်မြို့သူအား အရှင်ထံသို့ ရွှေးချယ်တော်များ၊ ဘက်လျည့်သူတို့အား အရှင်ဆီသို့ လမ်းညွှန်တော်များ၏။^{၇၀}

وَمَا تَفَرَّقُوا إِلَّا مِنْ بَعْدِ مَا جَاءَهُمُ الْعِلْمُ بَغِيًا بَيْنَهُمْ وَلَوْلَا كَلِمَةً سَبَقَتْ مِنْ رَبِّكَ إِلَى أَجَلٍ مُسَمَّى لَقَضَيْ

بَيْنَهُمْ وَإِنَّ الَّذِينَ أُرْثَوُا الْكِتَابَ مِنْ بَعْدِهِمْ لَفِي شَكٍّ مِنْهُ مُرِيبٌ

သူတို့ထံသို့ အသိပညာ ရောက်လာပြီးမှ သူတို့ချင်းကြား အပြစ်ရှာမှုများကြောင့် ဂိဏ်းခွဲကြော်၏။ ကာလ အချိန် တစ်နှစ်ဟု သင့် ကံကြွော်ရှင်၏ ထံမှ ပြုဗြာန်းပြီး မွေ့တော် မသတ်မှတ်ခဲ့ပြီးသွေ့ သူတို့၏ကြား ဆုံးဖြတ်ပြီးလတ္တံ့။^{၇၁} သူတို့၏ နောက် ကျမ်းတော်အား အမွှေဆက်ခံသောသူတို့သည် ဒိုဟ်ဖြစ်၏၊ ထို့၌ သံသယရှိကြွဲ၏။

فَلَذِلِكَ فَادْعُ وَاسْتَقِمْ كَمَا أُمِرْتَ وَلَا تَتَبَعِ أَهْوَاءَهُمْ وَقُلْ آمَنْتُ بِمَا أَنْزَلَ اللَّهُ مِنْ كِتَابٍ وَأُمِرْتُ لِأَعْدِلَ بَيْنَكُمْ

الَّهُ رَبُّنَا وَرَبُّكُمْ لَنَا أَعْمَالُنَا وَلَكُمْ أَعْمَالُكُمْ لَا حُجَّةَ بَيْنَنَا وَبَيْنَكُمْ اللَّهُ يَحْمِلُ بَيْنَنَا وَإِلَيْهِ الْمَصِيرُ

သို့ဖြစ်၍ စိတ်ခေါ်မှုပြုလော့ သင့်အား ဉာဏ်ကြားချက်အတိုင်း ပိုတည်လော့၊ သူတို့၏ လိုဘုရားနာက်သို့ မလိုက်နာနှင့်။ ဟောလော့ “ကွွန်းပို့သည့် ပရမတ်ဘုရားရှင်က ချမှတ်ပေးသည့် ကျမ်းတော်ကို ပုံကြော်၏၊ ကွွန်းပို့၏ ကြား သင်တို့၏ ကြား၏ တန်းဘုလီများ အတွက် ဉာဏ်ကြား၏။ ပရမတ်ဘုရားရှင်သည် ကွွန်းပို့၏ ကံကြွော်ရှင် သင်တို့၏ ကံကြွော်ရှင် ဖြစ်၏။ ကွွန်းပို့အတွက် ကွွန်းပို့၊ ကျင့်ကံရာသည် ရှိ၍၊ သင်တို့အတွက် သင်တို့၏ ကျင့်ကံရာသည် ရှိ၏။ ကွွန်းပို့ကြား၏ သင်တို့ကြား၏ အလိုပေ၊ ပရမတ်ဘုရားရှင်သည် ကွွန်းပို့အား အတူစုတော် မူလွှား၊ အရှင်ထံသို့သာ ခရီးဆုံးပန်းတိုင်သည် ဖြစ်၏။”

وَالَّذِينَ يُحَاجُونَ فِي اللَّهِ مِنْ بَعْدِ مَا اسْتُحْيِبَ لَهُ حُجَّتُهُمْ دَاهِضَةٌ عِنْدَ رَبِّهِمْ وَعَلَيْهِمْ غَضَبٌ وَلَهُمْ عَذَابٌ

شَدِيدٌ

အရှင်အတွက် ဖြေကြားပြီးသည့် နောက်မှ ပရမတ်ဘုရားရှင်နှင့် စပ်လျှင်း၍ စောင်ကြားသော သူတို့၏ ဌ်းဆိုမှု သည် သူတို့၏ ကံကြွော်ရှင်ထံပါး၍ ပယ်ချခံရပေမည်။ သူတို့အား ကံကြော်သင့်မေမေသည်၊ သူတို့အတွက် ပြင်းထန်သော ဝင်ကြွေးသည် ရှိ၏။

الَّهُ الَّذِي أَنْزَلَ الْكِتَابَ بِالْحَقِّ وَالْمِيزَانَ وَمَا يُدْرِيكَ لَعْنَ السَّاعَةِ قَرِيبٌ

ပရမတ်ဘုရားရှင် အရှင်သည် ကျမ်းတော်နှင့် တိကျသည့်စံချိန်ကို မှန်ကန်ညီညွှတ်စွာ ချမှတ်ပေးတော်များ၏။ အချိန်နာရီ သည် နီးကပ်လာနိုင်ကြောင်း သင် မည်သို့ မှန်းဆန်းမည်နည်း။

يَسْتَعْجِلُ بِهَا الَّذِينَ لَا يُؤْمِنُونَ بِهَا وَالَّذِينَ آمَنُوا مُشْفِقُونَ مِنْهَا وَيَعْلَمُونَ أَنَّهَا الْحَقُّ أَلَا إِنَّ الَّذِينَ

يُمَارُونَ فِي السَّاعَةِ لِفِي صَلَالٍ بَعِيدٍ

(၇၀) အစွဲလာမိ သာသနသည် ဥာဏ်စဉ်တော်ဆောင်များ ခေါ်အဆက်ဆက်ကပင် လူသားထို့၏ ဤမျိုးရေးအတွက် ဆောင်ရွက်ခဲ့သော လမ်းစဉ်ဖြစ်သည်။ ထိုသာသနအား ခိုင်မှာတိကျစေရန် နောက်ဆုံးပွင့် ဥာဏ်စဉ်တော်ဆောင် အခကြောင်းကို ရှုံးကိုယ်တော် အဆက်ဆက်မှပင် ပြောခဲ့ပြီး ဖြစ်လေသည်။

(၇၁) ပရမတ်ဘုရားရှင်သည် အတိုင်းအဆ အချိန်ကာလကို နိယာမပြောန်းပြီးဖြစ်၍ ထိုအချိန်အဆသို့ စံချိန်မပြည့်မြို့တဲ့လျက် လူသား၏ စိတ် အင့် သို့လိုက်၍ ဖြစ်ချင်းပို့ ဖြစ်စေ၍ မရချေ။

١٩٦	မယုံကြည်သော သူတို့သည်သာ ငါးကို အလျင်လိုအကြ၏။ ယုံကြည်သော သူတို့သည် ငါးကို စီးထိတ်လျက် ရှိ၍ ငါးသည် အမှန်တရားဟု သိနေကြ၏။ ကေန်အမှန်ပင် အချိန်နာရီနှင့် စပ်လျဉ်း၍ အချင်းများသော သူတို့သည် နောက်ကျွန် လွှဲချော်ခြင်း၌ ရှိကျွန်၏။
١٣٠	اللهُ لَطِيفٌ بِعِبَادِهِ يَرْزُقُ مَنْ يَشَاءُ وَهُوَ الْقَوِيُّ الْغَيْرُ ပရမတ်ဘုရားရှင်သည် အရှင်၏ အမှုတော်ဆောင်များအား သက်ညာဖော်မှု၏။ စံချိန်ပြည့်စုံသူအား ရိုက္ခာရစေ တော်မှု၏ အရှင်သည် တန်းတော်ရှင် ဘုန်းတော်ရှင် ဖြစ်တော်မှု၏။
١٥١	مَنْ كَانَ يُرِيدُ حَرْثَ الْآخِرَةِ نَزِدْ لَهُ فِي حَرْثِهِ وَمَنْ كَانَ يُرِيدُ حَرْثَ الدُّنْيَا نُؤْتِهِ مِنْهَا وَمَا لَهُ فِي الْآخِرَةِ مِنْ نَصِيبٍ နောက်ဘဝ အတွက် စိုက်ပျိုးလေ့ရှိလိုသူအား ပါသည် သူ၏ စိုက်ပျိုးခြင်းကို တိုးပွားစေတော်မှုပြီ။ ဤဘဝ အတွက်သာ စိုက်ပျိုးလေ့ရှိလိုသူအား ထိုအတွက်ကို ပေးကမ်းလွှား၊ နောက်ဘဝ၌ သူအတွက် ပင်ပန်ရကျိုး မရှိခဲ့။
١٥٢	أَمْ لَهُمْ شُرَكَاءُ شَرَعُوا لَهُمْ مِنَ الدِّينِ مَا لَمْ يَأْذِنْ بِهِ اللَّهُ وَلَوْلَا كَلِمَةُ الْفَصْلِ لَعَصَمَيْ بَيْنَهُمْ وَإِنَّ الظَّالِمِينَ لَهُمْ عَذَابٌ أَلِيمٌ သို့တည်းမဟုတ် ပရမတ်ဘုရားရှင်က ဒွို့ပြုခြင်း မရှိသည့် သာသနာမှ ယူ၍ ရော့ပြန်းကိုးဂွယ်ခံတို့က သူတို့အတွက် ပညတ်ကြသလော အကယ်၍ ရှင်းလင်းဆုံးဖြတ်ချက် ဓမ္မတော် မရှိနဲ့လျှင်၊ သူတို့၏ကြား၌ ဆုံးဖြတ်ပြီး ဖြစ်လွှား၊ အမိုက်ကောင်များအတွက် စူးဖိန်းကျင်သော ဝင်ကြွေးသည် ရှိနေ၏။
١٦١	تَرَى الظَّالِمِينَ مُشْفِقِينَ مِمَّا كَسَبُوا وَهُوَ وَاقِعٌ بِهِمْ وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فِي رَوْضَاتِ الْجَنَّاتِ لَهُمْ مَا يَشَاؤُونَ عِنْدَ رَبِّهِمْ ذَلِكَ هُوَ الْفَضْلُ الْكَبِيرُ အမိုက်ကောင်များအား သူတို့ကျင့်ဆောင်ခဲ့မှုများကြောင့် သူတို့အတွက် စိုးမိုးကြောက်လန့်ခြင်း အတည်ပြစ် သည်ကို သင် မြင်တွေ့ရလွှား။ ယုံကြည်လျက် ပြုပြင်ပြောင်းလဲခြင်းကို ကျင့်ကြံ့သော သူများ အတွက် စိမ်းလန်းစိပ် သော ဥယျာဉ်များရှိစေလွှား။ [*] သူတို့အတွက် စံချိန်ပြည့်ရာအလျောက် သူတို့ ကံကြမ္မာင်ထံ၌ ရှိ၏။ ဤသည် ကြိုးကျယ်သော သိက္ခာပေးမှုပင် ဖြစ်၏။
١٧٢	ذَلِكَ الَّذِي يُبَشِّرُ اللَّهُ عِبَادُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ قُلْ لَا أَسْأَلُكُمْ عَلَيْهِ أَجْرًا إِلَّا الْمَوَدَّةُ فِي الْقُرْبَىٰ وَمَنْ يَقْتَرِفْ حَسَنَةً نَزِدْ لَهُ فِيهَا حُسْنًا إِنَّ اللَّهَ غَفُورٌ شَكُورٌ ဤသည် ယုံကြည်လျက် ပြုပြင်ပြောင်းလဲမှု ကျင့်ကြံ့သော အရှင်၏ အမှုတော်ဆောင်များအတွက် ပရမတ်ဘုရားရှင် ထံမှ သတင်းကောင်းဖြစ်၏။ ဟောလော့ “သင်တို့မှ ကျင့်ပောင်းဆိုသည့် အကျိုးဆုတ်မှာ ခွေးချိုးနှင့်ချင်း လိုလားမှ ရှိခြင်းမှာပ အခြားမဟုတ်ချေား” တင့်တယ်စွာ အသားကျ သူအတွက် ပါသည် ထို့ သူမင်္ဂလာ ဆင့်တိုးစေမည်ပင်။ ကေန်ပင် ပရမတ်ဘုရားရှင်သည် လွှတ်ပြုးစေသောအရှင်၊ ကျေးဇူးတော် အရှင် ဖြစ်တော်မှု၏။
١٦٣	أَمْ يَقُولُونَ افْتَرَى عَلَى اللَّهِ كَذِبًا فَإِنْ يَشَاءُ اللَّهُ يَخْتِمْ عَلَى قَلْبِكَ وَيَمْحُ اللَّهُ الْبَاطِلَ وَيَحْقِقُ الْحَقَّ بِكَلِمَاتِهِ إِنَّهُ عَلِيمٌ بِذَاتِ الصَّدُورِ သို့တည်းမဟုတ် သူတို့က “သူသည် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ့်ညာ လုပ်ကြံ့ဖန်တီး၏”ဟု ဆိုကြသလော။ အကယ်၍ စံချိန်ပြည့်စုံခဲ့လျှင် ပရမတ်ဘုရားရှင်သည် သင်၏ နှစ်းသားကို အဆုံးသတ်ထားနိုင်၏။ ပရမတ်ဘုရားရှင် သည် အမှားကို ပျက်ပျယ်စေလျက် အမှန်ကို သွားတော်ဖြစ်စေလွှား၊ ကေန်ပင် အရှင်သည် ရင်တွဲး ခံစားချက်များ အားဖြင့် သိနေသော အရှင် ဖြစ်၏။

١٦١	<p>وَهُوَ الَّذِي يَقْبِلُ التَّوْبَةَ عَنْ عِبَادِهِ وَيَعْفُو عَنِ السَّيِّئَاتِ وَيَعْلَمُ مَا تَفْعَلُونَ ﴿١٦﴾</p> <p>အရှင်သည် အမူတော်ဆောင်များ၏ စပ်ချမှုကို အကိုးပြည့်စေသော၊ အကုသိုလ်များကို ကျေအေးပေးသော၊ ပြုလုပ်သုတေသန၏ သိနေတော်မူသော အရှင် ဖြစ်၏။</p>
١٦٢	<p>وَيَسْتَجِيبُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَيَزِيدُهُمْ مِنْ فَضْلِهِ وَالْكَافِرُونَ لَهُمْ عَذَابٌ شَدِيدٌ ﴿١٧﴾</p> <p>ယုံကြည်လျက် ပြုပြင်ပြောင်းလဲခြင်း ကျုံးကြံးတော်မူ၍ အရှင်၏ သိက္ခာပေးခြင်းမှ သူတို့အား တိုးပွားစေတော်မူ၏။ ဗုံးကွယ်သူတို့အတွက်မူ ပြင်းထန်သော ဝင်ကြွေးသည် ရှိနေ၏။</p>
١٦٣	<p>وَلَوْ بَسَطَ اللَّهُ الرِّزْقَ لِعِبَادِهِ لَبَغَوا فِي الْأَرْضِ وَلَكُنْ يُنَزِّلُ بِقَدِيرٍ مَا يَشَاءُ إِنَّهُ بِعِبَادِهِ خَبِيرٌ بَصِيرٌ ﴿١٨﴾</p> <p>ပရမတုဘရားရှင်သည် အရှင်၏ အမူတော်ဆောင်များအတွက် ရိုက္ခာကို တိုးပွားစေခဲ့သော သူတို့သည် မြေကွဲ့ဘုံးမှ အပြစ်ရှာကြလွှား၊ သို့သော စံချိန်ပြည့်ရာ စည်းချိန်အလျောက် အရှင် ချမှတ်ပေးတော်မူ၏။ ကေန်ပင် အရှင်သည် အမူတော်ဆောင်တို့အား သတင်းရနေသော၊ မြင်နေသော အရှင် ဖြစ်၏။</p>
١٦٤	<p>وَهُوَ الَّذِي يُنَزِّلُ الْغَيْثَ مِنْ بَعْدِ مَا قَطَطُوا وَيَسْرُ رَحْمَتَهُ وَهُوَ الْوَلِيُّ الْحَمِيدُ ﴿١٩﴾</p> <p>သူတို့သည် စိတ်ပျက်လက်မြို့ချနေပြီးနောက် အရှင်သည် မိုးရေကို သွေးချေစေတော်မူ၍ ကရဏာတော်ဖြင့် နိုးကြွေးကေတော်မူ၏။ အရှင်သည် ရည်သန်စုံစိုက်မှုတည်ရာ အရှင် မဟာမိတ် ဖြစ်တော်မူ၏။</p>
١٦٥	<p>وَمِنْ آيَاتِهِ خَلْقُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَثَّ فِيهِمَا مِنْ دَاهِيَةٍ وَهُوَ عَلَى جَمْعِهِمْ إِذَا يَشَاءُ قَدِيرٌ ﴿٢٠﴾</p> <p>မိုးများ၊ မြေကွဲ့ဘုံးနှင့် ထို့မြှင့်ပုံးပွားစေသော သက်ရှိတို့အား ပြစ်တည်စေခြင်းသည် အရှင်၏ သက်သောလကွဏာများမှ ဖြစ်၏။ အရှင်သည် စည်းချိန် စံချိန်ပြည့်ဖို့သောအခါ ရင်းတို့ကို အတူစုပေးခြင်းခြင်းစေ၏။</p>
١٦٦	<p>وَمَا أَصَابُكُمْ مِنْ مُصِيبَةٍ فَبِمَا كَسَبَتُ أَيْدِيْكُمْ وَيَعْفُو عَنِ كَثِيرٍ ﴿٢١﴾</p> <p>သင်တို့က မြေကွဲ့ဘုံးချိန်စေနိုင်သည် မဟုတ်။ သင်တို့အတွက် ပရမတုဘရားရှင် မှလွှာ၍ ကူညီမည့်သူ မဟာမိတ် မရှိချေ။</p>
١٦٧	<p>وَمِنْ آيَاتِهِ الْجَوَارِ فِي الْبَحْرِ كَالْأَغْلَامِ ﴿٢٢﴾</p> <p>ပင်လယ်ပြင်၌ သိနိုင်လောက်သည့် သဘေားများသည်လည်း အရှင်၏ နိမိတ်လကွဏာများမှ ဖြစ်၏။</p>
١٦٨	<p>إِنْ يَشَأْ يُسْكِنِ الرِّيحَ فَيَظْلِلُنَّ رَوَاكِدَ عَلَى ظَهِيرَهِ إِنْ فِي ذَلِكَ لَآيَاتٍ لِكُلِّ صَبَّارٍ شَكُورٍ ﴿٢٣﴾</p> <p>စံချိန်ပြည့်မြို့ချေလျှင် လေအား တည်းပြုမြို့ချေလျှင် ရှင်း၏ ကျောပြင်၌ လိုင်းပုဂ္ဂိုလ်စေလိမ့်မည်။ ဤသည် သည်းခံသူ၊ ကျေးဇူးသို့တိုင်းအတွက် နိမိတ်လကွဏာများ ဖြစ်၏။</p>
١٦٩	<p>أَوْ يُوْقِهُنَّ بِمَا كَسَبُوا وَيَعْفُ عَنِ كَثِيرٍ ﴿٢٤﴾</p> <p>သို့တည်းမဟုတ် သူတို့၏ကျောင်းဆောင်မှုများကြောင့် သူတို့ကို တားဆီးကာရုံးပေးနိုင်၏၊ အများစုကို ကျေးအေးပြီး။</p>
١٧٠	<p>وَيَعْلَمُ الَّذِينَ يُجَادِلُونَ فِي آيَاتِنَا مَا لَهُمْ مِنْ مَحِيصٍ ﴿٢٥﴾</p> <p>ပို၏ နိမိတ်လကွဏာများကို စောအကတက်သော သူတို့အား သူတို့အတွက် လွှတ်လမ်းမရှုဟု သိစေလေ့။</p>

٢٦١	<p>فَمَا أُتِيْتُم مِنْ شَيْءٍ فَمَتَّعُ الْحَيَاةَ الدُّنْيَا وَمَا عِنْدَ اللَّهِ خَيْرٌ وَأَبْقَى لِلَّذِينَ آمَنُوا وَعَلَى رَبِّهِمْ يَتَوَكَّلُونَ ﴿١﴾</p> <p>သင်တို့အား ဤလောကီ သက်တမ်း၌ ပေးခြင်းခံရသော အရာသည် ချမ်းမြောမျှသာ ဖြစ်၏၊ ယုံကြည်လျက် ကံကြွောရှင်၏ အပေါ် ကိုးစားသော သူတို့အတွက် ပရမတ်ဘုရားရှင်၏ ထံပါး၌မူ ပိုကောင်း၏၊ တည်တံ့၏။</p>
٢٧١	<p>وَالَّذِينَ يَجْتَنِبُونَ كَبَائِرَ الْإِثْمِ وَالْفَوَاحِشَ وَإِذَا مَا غَضِبُوا هُمْ يَغْفِرُونَ ﴿٢﴾</p> <p>သူတို့သည် ကြီးသော ပြစ်မှုများနှင့် ကိုယ်ကျင့်ပျက်မှုများမှ ကင်းသန့်ကြ၏။ ဒေါသထွက်နေသည်တိုင် လွတ်ဖြစ်းခွင့်ပေး ကြ၏။</p>
٢٧٢	<p>وَالَّذِينَ اسْتَجَابُوا لِرَبِّهِمْ وَأَقْمَوْا الصَّلَاةَ وَأَمْرُهُمْ شُورَى بَيْنَهُمْ وَمِمَّا رَزَقْنَاهُمْ يُنْفَقُونَ ﴿٣﴾</p> <p>☆ သူတို့သည် ကံကြွောရှင်အတွက် အဖြေပေးလျက်ရှိ၏၊ မေတ္တာစိုးနှင့် မြန်ကြားချက်များ အတွက် သူတို့ချင်းကြား ရွွေးနေးမူ ရှိ၏။ သူတို့အား ဝါပေးသည့် ရိုက္ခာများမှာ ပေးကမ်းသုံးစွဲကြကုန်၏။</p>
٢٧٣	<p>وَالَّذِينَ إِذَا أَصَابَهُمُ الْبَغْيُ هُمْ يَنْتَصِرُونَ ﴿٤﴾</p> <p>အပြစ်ရှာသောအခါ ထိခိုက်ခံရသောသူများ၊ ထိသူတို့အား အကူအညီပေးနိုင်၏။</p>
٢٨٠	<p>وَجَزَاءُ سَيِّئَاتِ مِثْلَهَا فَمَنْ عَفَا وَأَصْلَحَ فَأَجْرُهُ عَلَى اللَّهِ إِنَّهُ لَا يُحِبُّ الظَّالِمِينَ ﴿٥﴾</p> <p>အော် ဆို၏ သူတို့သည်နှင့် အလားတူ လွန်ကျူး အစားပေးခွင့်ရှိ၏၊ သို့သော ကျေးအေးလျက် ပြုပြင်ပြောင်းလဲကြလျက် ပရမတ်ဘုရားရှင်၏ထံမှ ဆုလတိသည် ရှိ၏။ အရှင်သည် အမိုက်ကောင်တို့အား နှစ်သက်တော် မမူချေ။</p>
٢٨١	<p>وَلَمَنِ اتَّصَرَ بَعْدَ ظُلْمِهِ فَأُولَئِكَ مَا عَلَيْهِمْ مِنْ سَبِيلٍ ﴿٦﴾</p> <p>မိုက်ကြေးခွဲခံပြီးနောက် အကူအညီပေးသောသူ၊ ထိသူတို့အပေါ်၏ (အပြစ်ယူရန်) နည်းလမ်းမရှိချေ။</p>
٢٨٢	<p>إِنَّمَا السَّبِيلُ عَلَى الَّذِينَ يَظْلِمُونَ النَّاسَ وَيَبْعُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ أُولَئِكَ لَهُمْ عَذَابٌ أَلِيمٌ ﴿٧﴾</p> <p>လူသားအတို့အပေါ်၏ မိုက်ကြေးခွဲ၏၊ မြေကြေား၌ သစ္စာမွဲစွာဖြင့် အပြစ်ရှာသော သူတို့ အပေါ်၏သာ အရေးယူနိုင်သည့် နည်းလမ်းသည် ရှိ၏။ ထိသူတို့အတွက် ရူးနစ်နာကျင်သော ဝင်ကြွေးသည် ရှိနေ၏။</p>
٢٨٣	<p>وَلَمَنِ صَبَرَ وَعَفَرَ إِنَّ ذَلِكَ لَمِنْ عَزْمِ الْأُمُورِ ﴿٨﴾</p> <p>သီးခံ၍ လွတ်ဖြစ်းခွင့်ပေးတတ် သူသည်- ကေန်ပင် အရေးအရာများကို ဆုံးဖြတ်တတ်သူ ဖြစ်၏။</p>
٢٨٤	<p>وَمَنْ يُصْلِلِ اللَّهُ فَمَا لَهُ مِنْ وَلِيٍّ مِنْ بَعْدِهِ وَتَرَى الظَّالِمِينَ لَمَّا رَأُوا الْعَذَابَ يَقُولُونَ هَنِ إِلَى مَرَدٍ مِنْ سَبِيلٍ ﴿٩﴾</p> <p>ပရမတ်ဘုရားရှင်က လမ်းလွှာစေသူ အတွက်၊ အရှင်၏နောက် အခြား မဟာမိတ် မရှိချေ။ အမိုက်ကောင်များသည် ဝင်ကြွေးအား မြင်တွေ့ကြသောအခါ “နောက်လှည့်ပြန်ရာသို့ နည်းလမ်းများ ရှိသလော”ဟု သူတို့ ပြောဆို သည်ကို သင်မြင်ရလွှား။</p>
٢٨٥	<p>وَتَرَاهُمْ يُعْرِضُونَ عَلَيْهَا حَاسِعِينَ مِنَ الْذُّلِّ يَنْظُرُونَ مِنْ طَرْفِ حَفَّٰٰ وَقَالَ الَّذِينَ آمَنُوا إِنَّ الْخَاسِرِينَ الَّذِينَ حَسِرُوا أَنْفُسَهُمْ وَأَهْلِيهِمْ يَوْمَ الْقِيَامَةِ أَلَا إِنَّ الظَّالِمِينَ فِي عَذَابٍ مُّقِيمٍ ﴿١٠﴾</p> <p>သူတို့အား ဘောင်တွင်းမှဖြစ်စေလျှင်- နိမ့်ပါး ကျိုးလျက် “မျက်ရိပ်ဖြင့် နီးကြော်သည်ကိုသာ သင် မြင်ရလွှား။ ယုံကြည်သော သူတို့က “အမှန် ဆုံးရှုံးရသော သူမှာ သူတို့၏ ဥပုံစံရှိက်များ၊ သူတို့၏ စိုင်းသားများအား ရပ်တည်ရ မည့်နေ့၌ ဆုံးရှုံးနစ်နာစေသောသူ ဖြစ်၏။ အမိုက်ကောင်တို့သည်ကား မြှေသော ဝင်ကြွေးထဲ၌ နေရလွှား။”ဟု ဆိုကြ၏။</p>

٦٧١	<p>وَمَا كَانَ لَهُمْ مِنْ أُولِيَاءِ يَنْصُرُونَهُمْ مِنْ دُونِ اللَّهِ وَمَنْ يُضْلِلُ اللَّهَ فَمَا لَهُ مِنْ سَبِيلٍ ﴿١٣﴾</p> <p>ထိုသူတို့အတွက် ပရမတ်ဘုရားရှင် မူလွှဲ၍ အကူအညီနှင့် မဟာမိတ် ဟူ၍ မရှိချေ။ ပရမတ်ဘုရားရှင်က လမ်းလွှဲစေသူ အတွက် လမ်းစလမ်းနဲ့ နထိပ်။</p>
٦٧٢	<p>اسْتَجِيبُوا لِرِبِّكُمْ مِنْ قَبْلِ أَنْ يَأْتِيَ يَوْمٌ لَا مَرَدَ لَهُ مِنَ الَّهِ مَا لَكُمْ مِنْ نَّكِيرٍ ﴿١٤﴾</p> <p>ပရမတ်ဘုရားရှင်၏ ထံမှ ပေးရောက်လာစေသည့် ဦးပြန်မလှည့်နိုင်သော နောက် ရွှေအလွယ် သင်တို့၏ကံကြံမှုရှင် အာ တွက် ပြဖော်လော့လော့။ * ထိုနေ့ကာလည် သူတို့အတွက် ခိုက်ရာဟူ၍ မရှိ သူတို့အတွက် မကြံဘူးရရာ မရှိ။</p>
٦٧٣	<p>فَإِنْ أَعْرَضُوا فَمَا أَرْسَلْنَاكَ عَلَيْهِمْ حَفِظًا إِنْ عَلَيْكَ إِلَّا الْبَلَاغُ وَإِنَّا إِذَا أَدْقَنَا الْإِنْسَانَ مِنَ رَحْمَةٍ فَرَحِبَ بِهَا وَإِنْ تُصِبْهُمْ سَيِّئَةٌ بِمَا قَدَّمْتُ أَيْدِيهِمْ فَإِنَّ الْإِنْسَانَ كَفُورٌ ﴿١٥﴾</p> <p>အကယ်၍ သူတို့သည် ဘောင်ကန့်ထားကြလွှမ်၊ ဝါသည် သင့်အား စောင့်ရွှေ့က်သူအဖြစ် သူတို့ထံသို့ မစေစားချေ။ သင့်ဝန်တာမှာ (ဓမ္မကို) ဆိုက်ရောက်စေရန်သာ ဖြစ်၏။ ဝါသည် လူသားအား ဝါ၏ ကရာဏာတော်အား မြှုပ်းစမ်းစေသောအပါ ထို့၌ ဝမ်းပြောက်နေ၏။ သူတို့၏ စုံရပ်ခံခွဲသော လက်ချက်များကြောင့် သူအား အကုသိုလ် ထိသက်စေလွှမ်၊ ကေန်ပင် လူသားသည် ပုံးကွယ်ကျေးစွဲပ်သူ ဖြစ်တော့၏။</p>
٦٧٤	<p>إِلَهٌ مُلْكُ السَّمَاوَاتِ وَالْأَرْضِ يَخْلُقُ مَا يَشَاءُ يَهُبُ لِمَنْ يَشَاءُ إِنَاثًا وَيَهُبُ لِمَنْ يَشَاءُ الذُّكُورَ ﴿١٦﴾</p> <p>မိုးများနှင့် ပြောကြွားအား အထိုးခြောင်းသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြား၍ ရှိ၏။ အရှင်သည် စံချိန်ပြည့်မိုးရာဂို့ ဖြစ်တည်စေ၏။ စံချိန်ပြည့်သူအား သမီးရတနာကို ချီးမြှင့်၍ စံချိန်ပြည့်သူအား သားရတနာကို ချီးမြှင့်ပေးတော်မူ၏။</p>
٦٧٥	<p>أَوْ يُرْوِجُهُمْ دُكْرَانًا وَإِنَاثًا وَيَجْعَلُ مِنْ يَشَاءُ عَقِيمًا إِنَهُ عَلِيمٌ قَدِيرٌ ﴿١٧﴾</p> <p>သို့မဟုတ် ဝါသည် သူတို့အား သားများ၊ သမီးများဖြင့် အဖော်စာက် ဖြစ်စေ၏။ မျိုးသုညးမှူး စံချိန်ပြည့်ရန် စီစဉ်ခံရသူ လည်း ရှိ၏။ ကေန်ပင် အရှင်သည် သိနေသောအရှင် စဉ်ချိန်ခုမှတ်သော အရှင် ဖြစ်တော်မူ၏။</p>
٦٧٦	<p>وَمَا كَانَ لِبَشَرٍ أَنْ يُكَلِّمَهُ اللَّهُ إِلَّا وَحْيًا أَوْ مِنْ وَرَاءِ حِجَابٍ أَوْ يُرْسِلَ رَسُولًا فَيُوحِي بِإِذْنِهِ مَا يَشَاءُ إِنَهُ عَلِيٌّ حَكِيمٌ ﴿١٨﴾</p> <p>အာရုံးရှာန်ဖြစ်စေ၍၊ သို့မဟုတ် စဉ်းခြား နောက်ကွယ်မှ၊ သို့မဟုတ် အရှင် စွဲ့ပြောက်ဖြင့် စံချိန်ပြည့်မိုးသူ အာရုံးရှာန် ဖြန်ကျက်ခွင့်ရ ဥပဒေစဉ်တော်ဆောင်များကို စေစား၍ အပ် ပရမတ်ဘုရားရှင်နှင့် တိုက်ရှိက် စကားပြောဆိုနိုင်သော လုပ်ရှိလ် ဟူ၍ မရှိ။ အရှင်သည် အထွင်အထိပ်ဖြစ်တော်မူ၏၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။</p>
٦٧٧	<p>وَكَذَلِكَ أَوْحَيْنَا إِلَيْكَ رُوحًا مِنْ أَمْرِنَا مَا كُنْتَ تُدْرِي مَا الْكِتَابُ وَلَا الْإِيمَانُ وَلَكِنْ جَعْلَنَا ثُورًا نَهْدِي بِهِ مَنْ نَشَاءُ مِنْ عِبَادِنَا وَإِنَّكَ لَتَهْدِي إِلَى صِرَاطٍ مُسْتَقِيمٍ ﴿١٩﴾</p> <p>ဤသို့ပင် ဝါသည် ရုံး ဤနှုန်းကြားချက်များမှ ဥက္ကလာစဉ်တော်ကို သင့်ထံသို့ အာရုံးရှာန်ဖြစ်စေပြီ။ ကျမ်းတော်နှင့် ယုံကြည် ချက်ဟုသည်ကို သင် မှန်ခဲ့နိုင်သလော့- သို့သော် ငြင်းကို အလင်းတစ်ဆောင်အပြစ် စီစဉ်ပေး၏၊ စံချိန်ပြည့်မိုးသူ ဝါ၏ အမှုတော်ဆောင်များအတွက် လမ်းညွှန် ဖြစ်စေ၏။ ကေန်ပင် သင်သည် မြှုမြှုတည်တံ့သော လမ်းစဉ်သို့ ညွှန်ပြသူ ဖြစ်၏။</p>

(၆၂) ဤသုတေသနတွင်- အဖော်စာက် ဖြစ်စေ၏၊ ဟု သုံးသော စကားလုံးများ အောင်းဆွဲ ပစ်ဖြစ်၍၊ သူတို့၏ အနီးကြံ့ကြံ့ဘက်များဟု လုံးဝ အပို့ယ်ကို မပေးချေ။ ဤပါကျွေးတွင် သားရော သမီးပါ သူတို့အတွက် ရှော်ရှုံးရာက် အဖော်အပေါ်း ဖြစ်စေခြင်းကို ညန်းပေသည်။ သို့ဖြစ်၍ ၍၅၁ အောင်းဆွဲနှင့်သို့သော စကား၊ နိုကာဟ်ဆိုသော စကားလုံးများကို တွေ့ရှိုင်း ကိုယ်တော်မှုဟမ္မား၏ ရှုံးသိကွားကို စောင့်သော်လည်း ပို့ချက်ခြင်း ဖြစ်ပေသည်။ (၃၇:၃၇ တွင်ကြည့်ပါ)။ ဤသုတေသနတွင် သမီးမိန်းက လေးရှုံးလာ လျှင် အပေါ်မရှိ အမဂ်လာ ဖြစ်သည်ဟူ၍ အရှင်လတ်လတ် သတ်ပစ်သော ရှိုးရာ စေလွှာဆိုများကိုလည်း ပါယ်ရှုံးခြင်း ဖြစ်ပေသည်။ (၁၇:၅၈-၅၉)

صِرَاطُ اللَّهِ الَّذِي لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ أَلَّا إِلَى اللَّهِ تَصِيرُ الْأُمُورُ ﴿١﴾

ယင်းမှာ မိုးများအတွင်း မြေအတွင်း ရှိသမျှတို့၏ အချုပ်အခြာကို ပိုင်သော ပရမတ်ဘူရားရှင်၏ ထံသို့ လမ်းစဉ်တော် ဖြစ်၍။ ကေန်အမှန် အရေးအရာအားလုံး၏ ခရီးဆုံးပန်းတိုင်သည် ပရမတ်ဘူရားရှင်၏ ထံသို့ ဖြစ်၏။